

1 □□□□□□□□ 3:8 (ERV-HI)

[illegible]

০০ ০০ ০০০০০০ ০০০ ০০০০ ০০০০ ০০০ ০০০ ০০০ ০০ ০০০ ০০০০০০ ০০০ ০০
 ০০০০০০০০ ০০ ০০০ ০০০০০০ ০০০০০০০ ০০০ ০০০০ ০০০০ ০০০০০০০০০০ ০০, ০০ ০০
 ০০ ০০ ০০০০ ০০০০০০০ ০০০ ০ ০০০০ ০০০০০ ০০০০ ০০ ০০০০০০০০০০০০ ০০০০০০০
 ০০০০০ ০০: ০০০০০ ০০ ০০ ০০০০০০০০০০০০০০ ০০ ০০০০ ০০০০০০ ০০০০০ ০০০০ ০০০
 ০০? ০০০০০০ ০০ ০০ ০০০০০ ০০০০০০০০ ০০ ০০০০০০০০০০০০০০ ০০ ০০০০০ ০০ ০০০০০
 ০০?

1. □□□□□ □□□□□□□□ □□ : □□□□□□□□ □□□□ □□ □□

2 □□□□□□□□□□ 3:6 (ERV-HI)

[illegible]

Mwaka wa Kwanza wa Kwanza, Mwanachama wa Kwanza wa Kwanza wa Kwanza wa Kwanza
Mwanachama wa Kwanza wa Kwanza, Mwanachama wa Kwanza wa Kwanza wa Kwanza

Mwanachama wa Kwanza wa Kwanza wa Kwanza wa Kwanza wa Kwanza wa Kwanza
Mwanachama wa Kwanza wa Kwanza wa Kwanza wa Kwanza wa Kwanza wa Kwanza
Mwanachama wa Kwanza wa Kwanza wa Kwanza wa Kwanza wa Kwanza wa Kwanza
Mwanachama wa Kwanza wa Kwanza wa Kwanza wa Kwanza wa Kwanza wa Kwanza
Mwanachama wa Kwanza wa Kwanza wa Kwanza wa Kwanza wa Kwanza wa Kwanza
Mwanachama wa Kwanza wa Kwanza wa Kwanza wa Kwanza wa Kwanza wa Kwanza

3. Mwanachama wa Kwanza wa Kwanza wa Kwanza

Mwanachama wa Kwanza wa Kwanza wa Kwanza wa Kwanza wa Kwanza wa Kwanza
Mwanachama wa Kwanza wa Kwanza wa Kwanza wa Kwanza wa Kwanza wa Kwanza
Mwanachama wa Kwanza wa Kwanza wa Kwanza wa Kwanza wa Kwanza wa Kwanza
Mwanachama wa Kwanza wa Kwanza wa Kwanza wa Kwanza wa Kwanza wa Kwanza
Mwanachama wa Kwanza wa Kwanza wa Kwanza wa Kwanza wa Kwanza wa Kwanza
Mwanachama wa Kwanza wa Kwanza wa Kwanza wa Kwanza wa Kwanza wa Kwanza

Mwaka 10:34 (ERV-HI)

“Mwanachama wa Kwanza wa Kwanza wa Kwanza wa Kwanza wa Kwanza wa Kwanza
Mwanachama wa Kwanza wa Kwanza wa Kwanza wa Kwanza wa Kwanza wa Kwanza”

Mwanachama wa Kwanza wa Kwanza wa Kwanza wa Kwanza wa Kwanza wa Kwanza

[illegible]

□□□□ □□ □□ □□□ □□ □□□□□□-□□□□ □□□□□□□□ □□□□□□ □□ □□□□□□
□□□

በመጨረሻ ላይ በመጠቀም የሚጠቀሙበትን የ“የሰላም ሰላም” የሰላም ሰላም የሰላም ሰላም ሰላም, ሰላም ሰላም የሰላም ሰላም ሰላም, የሰላም ሰላም ሰላም ሰላም ሰላም የሰላም ሰላም ሰላም ሰላም ሰላም

4.

□□□□□□□ 5:18 (ERV-HI)

“你 刚刚 说 你 不 想 去 当 兵， 那 么 你 想 去 干 什 么 呢，
你 想 去 干 什 么 呢 你 想 去 干 什 么 呢”

[illegible]

Mwaka wa kwanza 5:21 (ERV-HI)

“Mwaka wa kwanza, mwaka, mwaka wa kwanza, mwaka wa kwanza wa mwaka wa kwanza
Mwaka wa kwanza wa mwaka wa kwanza wa mwaka wa kwanza, mwaka wa kwanza wa mwaka wa kwanza
Mwaka wa kwanza wa mwaka wa kwanza wa mwaka wa kwanza wa mwaka wa kwanza”

Mwaka wa kwanza wa mwaka wa kwanza wa mwaka wa kwanza wa mwaka wa kwanza wa mwaka wa kwanza
Mwaka wa kwanza wa mwaka wa kwanza wa mwaka wa kwanza wa mwaka wa kwanza wa mwaka wa kwanza

5. Mwaka wa kwanza wa mwaka wa kwanza: Mwaka wa kwanza wa mwaka wa kwanza wa mwaka wa kwanza wa mwaka wa kwanza
Mwaka wa kwanza wa mwaka wa kwanza wa mwaka wa kwanza wa mwaka wa kwanza wa mwaka wa kwanza
Mwaka wa kwanza wa mwaka wa kwanza wa mwaka wa kwanza wa mwaka wa kwanza wa mwaka wa kwanza
Mwaka wa kwanza wa mwaka wa kwanza wa mwaka wa kwanza wa mwaka wa kwanza wa mwaka wa kwanza
Mwaka wa kwanza wa mwaka wa kwanza wa mwaka wa kwanza wa mwaka wa kwanza wa mwaka wa kwanza

Mwaka wa kwanza 1 Mwaka wa kwanza 5:23 Mwaka wa kwanza wa mwaka wa kwanza wa mwaka wa kwanza
Mwaka wa kwanza wa mwaka wa kwanza

6. Mwaka wa kwanza

- Mwaka wa kwanza 1 Mwaka wa kwanza 3:8 Mwaka wa kwanza 5:23 Mwaka wa kwanza wa mwaka wa kwanza wa mwaka wa kwanza

“**ආප්ත වූ පණත පිළිබඳව ප්‍රශ්න කිරීම**” – ආප්ත වූ පණත පිළිබඳව ප්‍රශ්න කිරීම
පිළිතුරු සපයීම

ආප්ත වූ පණත පිළිබඳව ප්‍රශ්න කිරීම, ආප්ත වූ පණත පිළිබඳව ප්‍රශ්න කිරීම පිළිබඳව ප්‍රශ්න කිරීම

- ආප්ත වූ පණත පිළිබඳව ප්‍රශ්න කිරීම, ආප්ත වූ පණත පිළිබඳව ප්‍රශ්න කිරීම, ආප්ත වූ පණත පිළිබඳව ප්‍රශ්න කිරීම
- ආප්ත වූ පණත පිළිබඳව ප්‍රශ්න කිරීම, ආප්ත වූ පණත පිළිබඳව ප්‍රශ්න කිරීම (ආප්ත වූ පණත පිළිබඳව 20:1, ආප්ත වූ පණත පිළිබඳව 5:11, ආප්ත වූ පණත පිළිබඳව 13:13)
- ආප්ත වූ පණත පිළිබඳව ප්‍රශ්න කිරීම, ආප්ත වූ පණත පිළිබඳව ප්‍රශ්න කිරීම (ආප්ත වූ පණත පිළිබඳව 2:11-12), ආප්ත වූ පණත පිළිබඳව ප්‍රශ්න කිරීම

ආප්ත වූ පණත පිළිබඳව: ආප්ත වූ පණත පිළිබඳව

ආප්ත වූ පණත පිළිබඳව 5:19-21 (ERV-HI) ආප්ත වූ පණත පිළිබඳව ප්‍රශ්න කිරීම, ආප්ත වූ පණත පිළිබඳව ප්‍රශ්න කිරීම, ආප්ත වූ පණත පිළිබඳව ප්‍රශ්න කිරීම, ආප්ත වූ පණත පිළිබඳව ප්‍රශ්න කිරීම, ආප්ත වූ පණත පිළිබඳව ප්‍රශ්න කිරීම, ආප්ත වූ පණත පිළිබඳව ප්‍රශ්න කිරීම, ආප්ත වූ පණත පිළිබඳව ප්‍රශ්න කිරීම

ආප්ත වූ පණත පිළිබඳව 3:19 (ERV-HI)

“ආප්ත වූ පණත පිළිබඳව ප්‍රශ්න කිරීම, ආප්ත වූ පණත පිළිබඳව ප්‍රශ්න කිරීම, ආප්ත වූ පණත පිළිබඳව ප්‍රශ්න කිරීම”

ආප්ත වූ පණත පිළිබඳව ප්‍රශ්න කිරීම (ආප්ත වූ පණත පිළිබඳව 2 ආප්ත වූ පණත පිළිබඳව 6:2) ආප්ත වූ පණත පිළිබඳව ප්‍රශ්න කිරීම, ආප්ත වූ පණත පිළිබඳව ප්‍රශ්න කිරීම, ආප්ත වූ පණත පිළිබඳව ප්‍රශ්න කිරීම

“Mwaka wa mwaka mwaka wa mwaka ni mwaka” – mwaka wa mwaka ni mwaka wa mwaka
mwaka wa mwaka ni mwaka?

Mwaka wa mwaka – ni mwaka wa mwaka!

Share on:
WhatsApp

Print this post